



၁

ကီၢ်ကယါဘျာထံခရံၣ်ဖိကရၢမိၢ်ပုၢ် ၂၉. ၁၁. ၂၀၁၄

တၢ်ဘၣ်ထွဲတူၤအိၣ်လိာ်သးဝဲၤကျိၤ

တၢ်ကစီၣ်လၢ ပကြးသ့ၣ်ညါ

အဘ့ၣ် (၁၉)

တၢ်သ့ၣ်ထီၣ်လံာ်ရိၣ်ဖျိၣ်ဒး

ဖဲ ၁၆. ၉. ၂၀၁၄န့ၣ်န့ၣ် ကီၢ်ကယါဘျာထံ လံာ်စီဆ့ၣ်ကိအိၣ်ဒီးတၢ် ပပ်လီၤ လၢဂီၢ်ခိၣ်ထံး လၢကသ့ၣ်ထီၣ်ဝဲဒၣ်ကိလံာ်ရိၣ်ဖျိၣ်ဒးအဂီၢ် န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤ တ ဘျီအံၤ ပှၤပၤလီၤဆုၣ်နီၤမ့ၢ်ဝဲ သ. ရိဘးရံၣ် (သးစၢ်ပှၤနဲၣ်တၢ်)၊ တၢ်ကစီၣ် ဟ့ၣ် ဝံၣ်ဟ့ၣ်ဘါလၢ သ. ဒိၣ်လူၤကၢၣ်ဝံး (ကီၢ်ခိၣ်ခၢၣ်စး)၊ တၢ်ပပ်လီၤ လၢဂီၢ်သနၢၣ် လၢ သ. ဒိၣ်လိပှၤထူ(ကီၢ် နဲၣ်ရွဲၣ်)၊ ဒီးတၢ်ထုကဖၣ်ဖးဒိၣ်လၢ သ. ဒိၣ်ဘီရိ (ကီၢ်ခိၣ်) န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤဝဲၤ ဆိၣ်ဂ့ၤပျၢ်တၢ်လၢ သ. ဒိၣ်ထူဝါ (သ. သ. မနဲၣ်တၢ်) န့ၣ်လီၤ.



တၢ်ပပ်လီၤလၢဂီၢ်ခိၣ်ထံး

တၢ်ပပ်စီဆ့ၣ်အိးထီၣ်ကျဲၤတၢ်ရဲၣ်တၢ်ကျဲၤ

မ့ၢ်လၢပဒိၣ်သ့ၣ်တဖၣ် သးအိၣ်မၤစၢၤဆိၣ်ထွဲဝဲဒၣ် ပကီၢ်အယိဖဲ ၂၁. ၉. ၂၀၁၄န့ၣ်န့ၣ် စးထီၣ်ဘျီထီၣ်ဝဲဒၣ် (ချ့ၣ်မထ္တၢမိဘမ့) အကျဲဝဲၤ. ဖဲ ၂၅. ၈. ၂၀၁၄န့ၣ်န့ၣ် မ့ၢ်လၢကျဲဝဲၤအယိ အိၣ်ဒီး တၢ်အိးထီၣ်ကျဲ တၢ်ဘါအတၢ်ရဲၣ်တၢ်ကျဲၤ န့ၣ်လီၤ. တၢ်အိးထီၣ်ကျဲတၢ်ဘါတၢ်ရဲၣ် တၢ် ကျဲၤတဘျီအံၤ ပှၤပၤလီၤဆုၣ်နီၤ သ. မရံၣ်လုၣ်(ခ. တနဲၣ်တၢ်)၊ အိးထီၣ်တၢ်ရဲၣ်တၢ်ကျဲၤ ဒီဖျိ တၢ်ထုကဖၣ်မ့ၢ် သ. အဲဒဝး (ခဝုရှၢၣ် တ. သ. ခ နဲၣ်တၢ်စၢၤ)၊ ပှၤလၢကတိၤပပ်ဖျါ ထီၣ်ဝဲဒၣ်ကျဲအဂ့ၢ်န့ၣ် ကိၣ်ခိၣ် သ. ဇုၣ်ၤ တၢ် ကတိၤစံးဘျးက့ၤပဒိၣ်ဒီး တၢ်ဟ့ၣ်လီၤလံာ် ဟ့ၣ်လၢကတိၤလၢ ကီၢ်နဲၣ်ရွဲၣ် သ. ဒိၣ်လိပှၤ ထူန့ၣ်လီၤ. ဟ့ၣ်လီၤဝဲဒၣ် လံာ်အုၣ်သးဆူ သရၣ်အဲၣ်ထူ(အင်ဂျင်နီယာ)၊ Drခင်ဆွေ (အမျိုးသားလွတ်တော်)၊ ဇူ Tမေရီယန် (အမျိုးသား လွတ်တော်) န့ၣ်လီၤ. ဟ့ၣ်လီၤလံာ်ဟ့ၣ်လၢ ကတိၤဝဲၤ တၢ်ထုကဖၣ်ဖးဒိၣ်လၢ သ. ဒိၣ်ထူဝါ (သ. သ. မနဲၣ်တၢ်) အတၢ်ထုကဖၣ်ဝဲၤ အိၣ် ဒီးတၢ်တံာ်တံာ်ပျံၤလၢ သ. ဒိၣ်လူၤကၢၣ်ဝံး (ကီၢ်ခိၣ်စၢၤ)၊ သ. အဲၣ်ထူ သ. စၢ်နဲၣ်အိၣ် (ကီၢ်ပှၤပၤစ့)သ့ၣ်တဖၣ်ဝဲၤ မၤကတၢ်က့ၤ တၢ်ရဲၣ်တၢ်ကျဲၤ တဘျီအံၤလၢ တၢ်ဟးကွၢ်ဝဲဒၣ်ကျဲ န့ၣ်လီၤ.



တၢ်အိးထီၣ်ကျဲလၢ တၢ်တံာ်တံာ်ပျံၤ

တၢ်စးဘျီထီၣ်ကျဲ



၂

တၢ်ကူသိးထီၣ် ပှၤမၤသကိးတၢ်တဖၣ်လၢ သရၣ်သမၤကူကၤ ဖဲန့ၣ်တဝၣ်တၢ်အိၣ်ဖျိၣ်

ဖဲ ၁. ၈. ၂၀၁၄န့ၣ်န့ၣ် ကီၢ်ဒီးဝဲၤကျိၤအိၣ်ဒီး န့ၣ်တဝၣ်တၢ်အိၣ်ဖျိၣ် ဖဲ ကီၢ်ဝဲၤလီၢ်ဒိးမိးဆိၣ် န့ၣ်လီၤ. ဖဲ ၂၀. ၈. ၂၀၁၄န့ၣ် ကမံးတံၣ်မၤတၢ် တၢ်အိၣ်ဖျိၣ်အသီန့ၣ် အိၣ်စ့ၢ်ကိးဒီး တၢ်ရဲၣ်တၢ် ကျဲၤလၢအမ့ၢ် တၢ်ကူသိး ထီၣ်ဘၣ် သရၣ်သမၤကူကၤဆူ ပှၤမၤသကိးတၢ်တဖၣ်လၢအမ့ၢ် (၁) သရၣ်မၤ လကံ (ကီၢ်ပှၤဒိးယသၢစကအနမ)၊ (၂) သရၣ်မ့ၢ်အ့မ့း ၊ (၃)သရၣ်မ့ၢ် ခုၣ်ထွဲ(၄) သရၣ်မ့ၢ်စ့ၣ်စံၣ်အဲၤနၤ(သရၣ်မ့ၢ်သိၣ်လိ တၢ်လၢကီၢ်ကို တဖၣ်)၊ (၅)သရၣ်မ့ၢ် ဆၣ်ဖိစ့(လွဲၣ်နၤဖးကိုဒွဲပှၤမၤသကိးတၢ်)၊ (၆)သရၣ်မ့ၢ်လၢဂီၢ်ဖိ ထူ(လွဲၣ်နၤဖးကိုဒွဲ)သ့ၣ် တဖၣ်န့ၣ်လီၤ.



တၢ်ကူသိးထီၣ်သရၣ်သမၤကူကၤတၢ်ရဲၣ်တၢ်ကျဲၤ

တၢ်ရဲၣ်တၢ်ကျဲၤအံၤ ဘၣ်တၢ်မၤအံၤ ဖဲကီၢ်ဝဲၤလီၢ်၊ ဒိးမိးဆိၣ် ဘၣ်တၢ် တီၣ်ခိၣ်ရိၣ်မဲလၢ သရၣ်သမၤပှၤန့ၣ် တၢ်သ. ဒိၣ်ထူ ဝါန့ၣ်လီၤ. တၢ်တဲၤဖျါ ထီၣ်ကူကၤအဝုၢ်လၢ သ. ဒိၣ်ဘးခွဲး၊ ဘၣ် တၢ်ကူသိးထီၣ်အံၤဝဲဒၣ်လၢ သ. ဒိၣ်ထူဝါ၊ သ. ဒိၣ်ဘီရိ၊ သ. ဒိၣ်ဘးခွဲး၊ သ. ဒိၣ်လူၤကၢၣ်ဝံး၊ သ. ဒိၣ်ကီၤရံၣ်မွဲ၊ သ. ဒိၣ်လါပှၤထူ တဖၣ်န့ၣ်လီၤ. ပှၤလၢယု ဘါထူကဖၣ်တၢ်လၢ ပှၤမၤသကိးတၢ် တဖၣ်အဂီၢ် မ့ၢ်ဝဲကီၢ်ပှၤ ပၤစ့မၤတ့ၢ်တၢ် ပဒိၣ်ဒိဖျိန့ၣ်လီၤ.

တၢ်မၤလိ Strategic Planing Training

ဖဲ ၁၄-၁၆. ၈. ၂၀၁၄န့ၣ်န့ၣ် ကီၢ်အိၣ်ဒီး တၢ်မၤလိလၢအမ့ၢ် (Strategic Planing Training)တၢ်မၤလိန့ၣ်လီၤ. သရၣ်သိၣ်လိ တၢ်မ့ၢ်ဝဲ သရၣ်မိးစးသ့ၣ်ရး(CBI)ဒီး ပှၤလၢဟဲထီၣ်တၢ်မၤလိန့ၣ် မ့ၢ်ဝဲဒၣ်ကီၢ် ခိၣ်ကီၢ်နၤ၊ ဝဲၤကျိၤန့ၣ်တၢ်တဖၣ်ဒီး ကီၢ်ပှၤမၤသကိး တၢ်ခဲလၢၣ် န့ၣ်လီၤ.



သရၣ်ဒီးကီၢ်ခိၣ်ကီၢ်နၤ၊ ဝဲၤကျိၤခိၣ်နၤဒီး ပှၤမၤသကိးတၢ်တဖၣ်

ကီၢ်ခ. တဝဲၤကျိၤ, ECCD ကမံးတံၣ် တၢ်မၤလိ



ဒိးခဝုၣ်တၢ်တိၣ်အိၣ်လၢ တၢ်အိၣ်ဖျိၣ်အတီၤဘျီကို ကလၢပဲၤလၢကျဲ ကိးကပၤဒဲးအဂီၢ် ဟဲမၤန့ၢ်ပကီၢ်ကယိမိၢ်ပှၤ ခ. တဝဲၤကျိၤလၢ ECCD ကမံးတံၣ်အဂီၢ်တၢ်မၤလိ န့ၣ်လီၤ. တၢ်ဖဲတၢ်မၤကလဲၤထီၣ်လဲၤထီ ဒီးကဂၢၢ်ကကျၢအဂီၢ်ကမံး တံၣ်အတၢ်န့ၣ်ကျဲမ့ၢ် တၢ်အကါဒိၣ်အယိ လီၤ. သရၣ်မ့ၢ်လၢအဟဲသိၣ်လိတၢ်တဖၣ်န့ၣ် မ့ၢ်သရၣ်မ့ၢ်ယူနဲးစံး(ကီၢ်ပ သံၣ်မိး)ဒီး သရၣ်မ့ၢ်ဟ့ၣ်ဒၣ်(ကီၢ်ဟီကတး) လီၤ. ဒီးပဟဲထီၣ် တၢ်မၤ လိအိၣ်ဝဲ(၁၈)ဂၤတၢ်မၤလိဘၣ်တၢ်စးထီၣ်ဝဲဒၣ်ဖဲ ၂၁. ၁၀. ၂၀၁၄န့ၣ် တုၤ ၂၃. ၁၀. ၂၀၁၄န့ၣ်ဖဲ ကီၢ်ဝဲၤလီၢ်၊ ဒိးမိးဆိၣ်န့ၣ်လီၤ.

သီ(၄၀)တၢ်မၤလိ

ကီၢ်ကယါကရၢမိၢ်ပုၤ၊ တၢ်သးခု ကစီၣ်ဝဲၤကျိၤ စးထီၣ်ဝဲဒၣ်သီ(၄၀)တၢ် မၤလိဖဲ ၂၅. ၈. ၂၀၁၄န့ၣ်ဒီး တၢ်မၤကလိကတၢ် ဖဲ၃. ၁၀. ၂၀၁၄န့ၣ်ဒီး ဘၣ်တၢ်မၤအီၤဖဲကီၢ်ဝဲၤလီၤ၊ ဒံမိးဆိၣ် န့ၣ်လီၤ. ပုၤဟဲထီၣ်တၢ်မၤလိခဲလၢၣ်ခဲဆု (၅၆)ဂၤ၊ သရၣ်/မုၣ် သိၣ်လိတၢ်ခဲလၢၣ် (၃၀)ဂၤဒီး တၢ်မၤလိတဘျီအံၤ တၢ်လၢၣ်ဘျီလၢၣ် စုခဲလၢၣ်အကလိၢ် (၅၀)ဘး န့ၣ်လီၤ. စံးဘျး ဘၣ်ယွၤလၢအအိၣ်ဒီး ပတၢ်မၤလိအံၤ ဒီးစံးဘျး ဘၣ်ကဝီၤ တၢ်အိၣ်ဖျိၣ်ဒီး ပုၤတဂၤဘၣ်တဂၤလၢ သုဆိၣ်ထွဲပတၢ်မၤလိအံၤ လၢကျဲကိး ကပၤဒဲးအယံ လီၤ.



၂၀၁၄နီၤလွၢ်ဆံဖိတဖၣ်

ပိၣ်မုၣ်ဝဲၤကျိၤတၢ်မၤလိ



အဆိပစံးဘျးဘၣ်ကစၢ်ယွၤ လၢအဟ့ၣ်ပုၤတၢ်ခွဲးတၢ်ယၢ်လၢ ပအိးထီၣ် ဘၣ်က့ၤဝဲ (White Project) တၢ်အိၣ်ဆူၣ်အိၣ်ချ တၢ်မၤလိအဂီၢ် န့ၣ်လီၤ. တၢ်မၤလိတဘျီအံၤပစးထီၣ်ဝဲဒၣ်ဖဲ (၁၃. ၁၀. ၂၀၁၄ တုၤ ၃. ၁၁. ၂၀၁၄)န့ၣ် န့ၣ်လီၤ. သရၣ်မုၣ်လၢ အဟဲသိၣ်လိတၢ်အိၣ် (၂)ဂၤ (၁) သ. မမူခိၣ်ဖိ (Anatomy and Physiology) အဂ့ၢ်, (၂) သ. မအဲၣ်န့ၣ်ထီၣ်(Mineral,Vetamin)အဂ့ၢ်ဒီး General Knowledge တဖၣ်န့ၣ်လီၤ. ပုၤဟဲထီၣ် တၢ်မၤလိအိၣ်ဝဲ (၁၈)ဂၤန့ၣ်လီၤ.

သရၣ်မုၣ်သိၣ်လိတၢ်ဒီး ပုၤမၤလိတၢ်ဖိတဖၣ်